

မင်းပရိယာယ် နှ၊ <min: p-ri' ye> 统治者治理国家的办法  
 မင်းပရိသတ် နှ၊ <min: p-ri' that> 贵宾  
 မင်းပါးစိုးခွင် နှ၊ <min: ba: so: gwin> ①帝王面前，枢密院周围，在有权势人范围里②法庭  
 မင်းပေးမြေ နှ၊ <min: bei: myei> 封地  
 မင်းပေါ နှ၊ <min: baw:> 【植】①酒椰子 Caryota Mitis ②酒假桃椰 Caryota Urens  
 မင်းပေါက် နှ၊ <min: baut> ①缅甸乐队中编鼓圈 的入口 ②木偶戏台上神婆官女等木偶的进出口  
 မင်းပေါက်စိုးကြား နှ၊ <min: baut so: gya:> = မင်းပေါက်စိုးပေါက်  
 မင်းပေါက်စိုးပေါက် နှ၊ <min: baut so: baut> 通天人物  
 မင်းပေါက်စိုးဝင် နှ၊ <min: baut so: win> = မင်းပေါက်စိုးပေါက်  
 မင်းပိုင်နက် နှ၊ <min: bain net> 疆土，疆域，领域  
 မင်းပိုင်စိုးပိုင် နှ၊ <min: bain: so: bain:> 高官阶层，官场  
 မင်းပယ် နှ၊ <min: be> 一种土地丈量单位 ၇တောင် = ၁တာ၊ ၂၅တာပတ်လည် = ၁ဆင်းရဲသားပယ်၊ ၅၀တာပတ်လည် = ၁မင်းပယ်  
 မင်းပျိုမင်းလွင် နှ၊ <min: byo min: lwin> 年轻皇帝，年轻王子  
 မင်းပျူ က၊ <min: pyu'> 称帝  
 မင်းပြောင်းမင်းလှူ က၊ <min: pyaun: min: lwe: pyu'> 改朝换代  
 မင်းပြိုင် နှ၊ <min: byain> 封建割据的诸侯  
 မင်းပြစ် နှ၊ <min: byit> = မင်းပြစ်မင်းဒဏ်  
 မင်းပြစ်စိုးဒဏ် နှ၊ <min: byit so: dan> = မင်းပြစ်မင်းဒဏ်  
 မင်းပြစ်မင်းဒဏ် နှ၊ <min: byit min: dan> 对触犯王法者的惩罚，政府判的刑  
 မင်းပြုတ် က၊ <min: pyout> 王朝被推翻，帝王被废黜  
 မင်းပွဲ နှ၊ <min: bwe:> 宫廷盛典，政府举办的盛典  
 မင်းပွဲခံ က၊ <min: bwe: khan> 举行宫廷盛典，举行政府性盛典  
 မင်းပွဲစိုးပွဲ နှ၊ <min: bwe: so: bwe:> 宫廷盛典，政府盛典  
 မင်းပွဲစိုးဝင် နှ၊ <min: bwe: so: win> 能参加宫廷盛典者，能参加政府盛典者  
 မင်းပွဲဝင် က၊ <min: bwe: win> 参加政府盛典  
 မင်းပွဲသဘင် နှ၊ <min: bwe: dh-bin> 政府盛典  
 မင်းပျား နှ၊ <min: bya:> 帝王，国王，尊贵的皇上  
 မင်းဘုရား နှ၊ <min: ph-ya:> 陛下  
 မင်းဘေး နှ၊ <min: bei:> = မင်းပြစ်မင်းဒဏ်  
 မင်းဘေးစိုးဒဏ် နှ၊ <min: bei: so: dan> = မင်းပြစ်မင်းဒဏ်  
 မင်းဘေးမင်းဒဏ် နှ၊ <min: bei: min: dan> = မင်းပြစ်မင်းဒဏ်  
 မင်းဘဏ္ဍာ နှ၊ <min: ban da> 国库，国家财政  
 မင်းဘုန်းပေါက် နှ၊ <min: phon: baut> = သိကြားပေါက်(参见 ပြာသာဒ်ထွတ် 图)

မင်းမဟာဂီရိ နှ၊ <min: m-ha gi ri'> = မဟာဂီရိ  
 မင်းမာ နှ၊ <min: ma> (粗)你  
 မင်းမာယာ နှ၊ <min: ma ya> 统治者的手腕  
 မင်းမူ က၊ <min: mu> ①统治：ကြီးစိုး ~ သည်။ 统治。 ②(喻)称王称霸，横行霸道：အရာ ရှိဆိုပြီးငယ်သားတွေအပေါ် ~ မယ်မကြံနှင့်။ 不要自认为是上级就可以对下级霸道。 ③(喻)笼罩：ဆဲလံဆူသံများသည်သာ ~ နေတော့သည်။ 一片咒骂声。  
 မင်းမူစိုးကျင့် နှ၊ <min: mu so: kyin'> 统治者的言行，帝王的言行  
 မင်းမူမင်းရာ နှ၊ <min: mu min: ya> 帝王的言行  
 မင်းမေကလိန်း အ၊ <min: mei g-lein:> (粗)他妈的！  
 မင်းမဲ့စိုးမဲ့ဝါဒ နှ၊ <min: me' so: me' wa da'> = မင်းမဲ့ဝါဒ  
 မင်းမဲ့တိုင်းပြည် နှ၊ <min: me' tain: pyi> ①无政府国家 ②无政府状态  
 မင်းမဲ့ဝါဒ နှ၊ <min: me' wa da'> 无政府主义  
 မင်းမိန့် နှ၊ <min: mein'> ①帝王的命令，圣旨 ②政府的命令，决议  
 မင်းမိန်းမ နှ၊ <min: mein: ma'> (雅)女士  
 မင်းမျိုး နှ၊ <min: myo:> = မင်းမျိုးမင်းနွယ်  
 မင်းမျိုးစိုးနွယ် နှ၊ <min: myo: so: nwe> = မင်းမျိုးမင်းနွယ်  
 မင်းမျိုးစိုးမျိုး နှ၊ <min: myo: so: myo:> = မင်းမျိုးမင်းနွယ်  
 မင်းမျိုးမင်းနွယ် နှ၊ <min: myo: min: nwe> 皇族，皇亲，贵族  
 မင်းမျိုးမင်းစိုး နှ၊ <min: myo: min: yo:> = မင်းမျိုးမင်းနွယ်  
 မင်းမျက်သင့် က၊ <min: myet thin'> ①触犯龙颜 ②被帝王处死  
 မင်းမြောက်တန်ဆာ နှ၊ <min: myaut d-za> 缅甸帝王登基时所用的五种宝物，即 သန်လျက် 短剑，ထီးပွဲ 白伞，မကိုဋ် 王冠，ခြေနင်း 鞋，သားမြီးယပ် 拂尘  
 မင်းမြောက်ရတနာ နှ၊ <min: myaut y-d-na> = မင်းမြောက်တန်ဆာ  
 မင်းမှိုစိုးကပ် နှ၊ <min: hmi so: kat> = မင်းမြောင်စိုးကပ်  
 မင်းမှု နှ၊ <min: hmu'> 国王或政府的事务，公务  
 မင်းမှုစိုးခွင့် နှ၊ <min: hmu' so: gwin'> 行政权  
 မင်းမှုစိုးခွင် နှ၊ <min: hmu' so: gwin> 朝廷，官场，政府部门  
 မင်းမှုတော် နှ၊ <min: hmu' daw> = မင်းမှု  
 မင်းမှုတိုင်း နှ၊ <min: hmu' dain:> 赋税  
 မင်းမှုထမ်း နှ၊ <min: hmu' dan:> 王室工作人员，公务人员  
 မင်းမှုမင်းခင်း နှ၊ <min: hmu' min: gin:> = မင်းမှုမင်းရာ  
 မင်းမှုမင်းဒဏ် နှ၊ <min: hmu' min: dan> = မင်းပြစ်မင်းဒဏ်  
 မင်းမှုမင်းရာ နှ၊ <min: hmu' min: ya> 政府的事务，公务，国事